

2. Water Baptism

၂။ ရေနစ်ခြင်းမင်္ဂလာ (ဗတ္တိဇံ)

၃။ ပုပ်တို့လၢမ်,မင်,ဂလၢ,လူမ်ခေမံ

John 1:26-27 “I baptize with water,” John replied, “but among you stands one you do not know. He is the one who comes after me, the thongs of whose sandals I am not worthy to untie.”

ရှင်ယောဟန်ခရစ်ဝင် ၁:၂၆-၂၇ ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသောသူတယောက်ရှိ၏။ ထိုသူသည်ငါ့နောက်ကြွလာသော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြီးကိုမျှဖြည့်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။

ရှမ်းလင်းယုတ်ဂျာခေမံ, ၁:၂၆-၂၇ ယုတ်ဂျာခေမံ, ရှေးခိုခင်းလၢတ်;ဧလ;ဝါး- ဂပ်ပခပ် ပုပ်တို့လၢမ်, ခင်းခေမံကျေး။ ခင်းဂၢင်သူခေမံ မီးရှေးခိုင်း;ကခင်သူကမ်,ဂူခေမံကျေး။ ရှေးခေမံပီဂ်သမ်မခင်းမးလိခင်းဂပ်သေကျေး မခင်းယီင်းခင်းယုတ်,မျှတ်;ခေမံ, သေဂပ်ကျေး။ ဂပ်ယင်းကမ်,ထိုဂ်;ကမ်,တၢခေမံ, ဂ်းလံ;ခေမံ;ကပ်သံခိမ်းတိခေမံ မခင်း၊ ဝါးခေမံ,ခေမံကျေး။

Discussion: John baptized with water

ဆွေးနွေးရန် = ယောဟန် ရေနစ်ခြင်းမင်္ဂလာပေး၏။

ကခင်တေလံ;ကပ်,လၢတ်; = ယုတ်ဂျာခေမံ,ပခပ်ပုပ်တို့လၢမ်,ခင်းခေမံကျေး;

Luke 3:21-22 When all the people were being baptized, Jesus was baptized too. And as He was praying, heaven was opened and the Holy Spirit descended on Him in bodily form like a dove. And a voice came from heaven: “You are my Son, whom I love; with you I am well pleased.”

ရှင်လုကာခရစ်ဝင် ၃:၂၁-၂၂ လူအပေါင်းတို့သည် ဗတ္တိဇံ ကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်းစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော် သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော် အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံ တော်ဖြစ်လေ၏။

ရှမ်းလင်းလုဂျာ, ၃:၂၁-၂၂ မိုဝ်;ကခင် ရှမ်းတင်းသီင်း;တင်းလူင်ခါမ်,ကပ် ပုပ်တို့လၢမ်, ခေမံ လင်းယေ,သူ ရှေးခါမ်,ကပ် ပုပ်တို့လၢမ်, ဧလ; ခင်းမိုဝ်;ကခင် မခင်းလင်း;သူးတွင်းယူ,ခေမံ ဂၢင်ဂျာပ်ဖုလ်,ပိုတ်,ဧလ; ဝိလိလ်,မူတ်းလၢင်,လင်း; ကခင်ပီခေမံဂျာင်းလိဝ်ခေမံ,ခေမံ;တူ;ခေမံ လူင်းမးဂျးခိုဝ်မခင်းလင်း;ဧလ; သီင်းလင်း; ရှေးပီခေမံမးဂျးခိုဝ်ဂၢင်ဂျာပ်ဧလ;ဝါး- ရှေးခေမံလမ်း ပီခေမံလုဂ်;ကခင်ဂပ်ဂျာခေမံ, ရှေးကခင်ဂပ် ထုဂ်,လိဂျါဂ်;လိဂျါ,ကျေး၊ ဝါးခေမံ,ခေမံကျေး။

Discussion: Jesus was baptized.

ဆွေးနွေးရန် = ယေရှုခရစ်တော် ရေနှစ်ခြင်းမင်္ဂလာခံယူ၏။

ကန်တေလံးကုပ်,လၢတ်; = လမ်းယေ,သုခရိလုံခါမ်,ကပ်ပံတီလၢမ်,ခင်းခမံကျေး။

Acts 9:18-19 Immediately, something like scales fell from Saul’s eyes, and he could see again. He got up and was baptized, and after taking some food, he regained his strength.

တမန်တော်ဝတ္ထု ၉:၁၈-၁၉ ထိုခဏ၌ရှောလု၏မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ဗတ္တိဇံကိုခံပြီးလျှင်၊အစာအာဟာရကိုသုံးဆောင်၍အားဖြည့်လေ၏။ထိုနောက်ရှောလုသည်ဒမာသက်မြို့၌ရှိသောတပည့်တော်တို့နှင့်အတူကာလအတန်အရာနေ၍၊ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကိုတရားစရပ်တို့၌မဆိုင်းမလင့်ဟောလေ၏။

ဝုတုံထုတမာခင်,လမ်း; ၉:၁၈-၁၉ ခင်,ခခခခလးမၢ်,တၢ သေးလု ခခခ မိုခင် လိုဝ်ခင်, ဂီတ်းပၤ ဝှ်းတူဂ်းဂျ,ဂမ်းလီဝ်ခလး; တၢမခင်းခိုခင်းဂှခမ်းမးသေယဝ် မခင်းလုဂ်ခလး; ခါမ်,ကပ်ပံတီခလး; ဂိခင်တၢင်းဂိခင် မီးရှိုင်းမးကျေး။ လိုခင်းခခခ မခင်းယူ,လုလုဂ်;ဂခင်တင်းတခပးလမ်း; ကခင်မီးယူ,ဂးခင်း ဝီင်းထမ်,မသီတ်;လိုဝ်ခခခခခ ခင်,ဂၤ,လၢရှိုင်တၢခင်,တၢခင်,ကျေး။

Discussion: Paul was baptized.

ဆွေးနွေးရန် = ပေါလု ရေနှစ်ခြင်းမင်္ဂလာခံယူ၏

ကန်တေလံးကုပ်,လၢတ်; = ပေးလု ခါမ်,ကပ်ပံတီလၢမ်,ခင်းခမံကျေး။

Matthew 28:19 Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit.

ရှင်မသဲခရစ်ဝင် ၂၈:၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။

ရှုမ်းလမ်းမၢတ်းခထ, ၂၈:၁၉ ပိုဝ်းခခခလင်,သုဂျ,ခလးရှို;ဂူခင်းမိမ်းဂးမီးတင်းသီင်း; တင်းလုင် ဝီခင်တခပးဂဝ်သေယဝ် ပခင်ပံတီလၢမ်,ခင်းခမံ,မၤလိုဝ်;သီင် ပေးလမ်း; လုဂ်;လမ်း; တင်း ဝိလိုလု,မူတ်းလၢင်,လမ်း; ခခခတၢ။

1 Corinthians 1:13-17 Is Christ divided? Was Paul crucified for you? Were you baptized into the name of Paul? I am thankful that I did not baptize any of you except Crispus and Gaius, so no one can say that you were baptized into my name. (Yes, I also baptized the household of Stephanas; beyond that, I don’t remember if I baptized anyone else.) For Christ did not send me to baptize, but to preach the gospel—not with words of human wisdom, lest the cross of Christ be emptied of its power.

ကောရီန္တုသြဝါဒစာပဌမစောင် ၁:၁၃-၁၇ ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက်လက်ဝါးကပ်တိုင်မှာအသေခံပြီလော။သို့မဟုတ်သင်တို့သည်ပေါလု၏နာမ

၌ ဗတ္တိဇံ ကိုခံကြပြီလော။ ကရိယနှင့် ဂါယုမှတပါး၊ သင်တို့တွင် အဘယ် သူအားမျှ ဗတ္တိဇံ ကို ဝါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူး တော်ရှိပါ၏။ သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံ ကိုပေးသည်ဟု အဘယ်သူမျှဆိုစရာအကြောင်းမရှိ။ သတေပန်၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံ ကို ပေးပြီ။ ထိုမှတပါး အခြားသောသူအား ဗတ္တိဇံ ပေးသည်ကိုဝါမမှတ်မိ။ဗတ္တိဇံကိုပေးခြင်းငှါခရစ်တော်သည်ငါ့ကိုစေလွှတ်တော်မူသည် မဟုတ်။ဇေဝေလိတရားကိုဟောစေခြင်းငှါစေလွှတ်တော်မူ၏။သို့သော်လည်းခရစ်တော်၏ လက်ဝါးကပ်တိုင်ကို အချဉ်းနှီးမဖြစ် စေခြင်းငှါ၊ နှုတ်ပညာ ကိုအခွင့်မပေးဘဲ နေတော်မူ၏။

၁ ဂျေးရီခင်,ထု ၁:၁၃-၁၇ လင်းခရိတ် ခေခံမီးတောင်းကခင်ဖာတ်,ခေခေခံဂိုဝ်။ ပေးလုခါမ်,တောင်းကခင်တွက်,ဝံ့ဂျေးခိုင်သင်လင်းဝေးမိုင်းပုခင်းသူဂိုဝ်။ သူခါမ်,ပပ့်တို့လါမ်, ခင်းခေ,မုလိုင်;သိုင် ပေးလု ဂိုဝ်။ လိုင်သေ ဂရိပု တင်း ဂျေးယု ခေခံ ဂင်ကမ်,ပခင်ပပ့်တို့လါမ်,ခင်းသူတီးဖူးလွဲလေး; ဂင်တိုင်,ဂျေးထူး ဖြေးပီခင်လင်းကျေး။ ပိုင်းခင်လေး; ဖူးလွဲဂျေးကမ်,လံးဝေး ပေးလု ပခင်ပပ့်တို့ လါမ်, ခင်းလိုင်;သိုင်တူင်လင်းဂင်,။ ဂျေးတီးဂူခင်းဂူခင်းယေး သထေ,ဖာခင်,ခေ ဂျေး; ဂင်လံး;ပခင်ပပ့်တို့လါမ်,ကျေး။ လိုင်သေခေခံဂင်လံး;ပခင်ပပ့်တို့လါမ်,တီးဖူးလွဲ တိုင်,ဂျေး ဂင်ကမ်,တွင်း။ လင်းခရိတ် ပွဲ,လွဲဂင်မေးဂျေးလံး;ပခင်ပပ့်တို့လါမ်,ကမ်,လွဲ;။ မခင်းလင်းပွဲ,လွဲဂင်မေး ဂျေးလံး;ဂျေးလါတ်;တြေးသတောင်းသိုင်းပျေး,ကျေး။ ကမ်,လွဲ ကင်ခေးဂျေးလါမ်,ပိုင်,လျေး,လံးလါမ်လေးဂျေး ဂျေးတီးဂူ;သင်လင်းဝေးမိုင်း လင်းခရိတ် ပီခင်လံးလါမ်,မီးတခင်းခင်းသင်ဂျေး,။

Discussion: Baptized in the name of Jesus.

ဆွေးနွေးရန် = ယေရုနာမ၌ ရေနှစ်ခြင်းမင်္ဂလာခံယူ၏
ကခင်တေလံး;ဂျပ်,လါတ်; = ပခင်ပပ့်တို့လါမ်,မင်,ဂလျေး,လူမ်ခေခံခင်းခေ,မုလိုင်;သိုင် လင်းယေး,သူ

Mark 16:15-16 He said to them, “Go into all the world and preach the good news to all creation. Whoever believes and is baptized will be saved, but whoever does not believe will be condemned.”

ရှင်မာကုခရစ်ဝင် ၁၆:၁၅-၁၆ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အားဇေဝေလိတရားကိုဟောကြလော့။ယုံကြည်၍ဗတ္တိဇံကိုခံ သောသူသည်ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။မယုံကြည်သောသူမူကားအပြစ်စီရင် ခြင်းကိုခံရ လတံ့။

ဂျမ်းလင်းမု,ဂု ၁၆:၁၅-၁၆ လိုခင်းသေမခင်းလင်းလုဂ်ခိုခင်းယဝ်မခင်းလင်းလါတ်; တီးခင်လေးဝေး; - သူဂျေး,ဂျေးတီးမိုင်းလေးဂီ,ဂူ;တီးဂူ;လီခင် ဂျေးမီးသေလေး; ဂျေးမွန်, လါတ်;တြေးသတောင်းသိုင်းပျေး, ဂျေးတီးဂူခင်းဂူလင်းခေ,ယုသတံ့တဝေး, တင်းသိုင်; တင်းလိုင်တု။ ဂျေးကခင်ယုမ်,မါတ်;လေး; ခါမ်,ကင်ပပ့်တို့လါမ်, ခေခံတင်းဂူတီး;

ထိုင်တၢင်းကၢခ်ခေ၊ချွတ်းကပ်ကပ်ကော့း။ ဂျေ့ကၢခ်ကမ်၊ယုမ်၊မၢတ်းခေခေလမ်း တၢင်း
လံးခါမ်၊တၢင်းကၢခ်လီ၊ယၢင်၊ကပျီတ်းကော့း။

Discussion: Baptized and saved.

ဆွေးနွေးရန် = ဗတ္တိဇံကိုခံသောသူ ကယ်တင်တော်မူခြင်းသို့ရောက်မည်
ကၢခ်တေလံးကုပ်၊လၢတ်း =ဂျေ့ကၢခ်ခါမ်၊ကပ်ပဝံတီလၢမ်၊ဂ္ဂုတ်းထိုင်တၢင်းခေ၊ချွတ်း

Galatians 3:26-29 You are all sons of God through faith in Christ Jesus, for all of you who were baptized into Christ have clothed yourselves with Christ. There is neither Jew nor Greek, slave nor free, male nor female, for you are all one in Christ Jesus. If you belong to Christ, then you are Abraham’s seed, and heirs according to the promise.

ဂလာတီသြဝါဒစာ ၃:၂၆-၂၉ အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏။ခရစ်တော်၌ဗတ္တိဇံကိုခံသောသူရှိ သမျှတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ကျွန်မရှိ၊လူလွတ်မရှိ၊ယောက်ျားမရှိ၊မိန်းမမရှိ၊ထိုသခင်၌သင်တို့အပေါင်း သည်တလုံးတဝတည်းဖြစ်ကြ၏။ခရစ်တော်နှင့်စပ်ဆိုင်လျှင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ် ၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။

ဂလာတီ ၃:၂၆-၂၉ ပီခမ်လီဝံခေင်၊ဂ္ဂိုဝ်း၊ခမ်လမ်း၊ သူဂျးမီးတင်းသီင်းတင်းလူင် ပီခမ်လုန်း၊ဇြးပီခမ်လမ်း၊ ဂွမ်းပိုင်းယုမ်၊မၢတ်း လမ်းယေ၊သုခရိလံ ခေခေကော့း။ သူထိုင်းကၢခ်ခါမ်၊ ပဝံတီလၢမ်၊ ခန်း လမ်းခရိလံ ဂျးမီးတင်းသီင်းတင်းလူင်ခေခေ ပီခမ်ဂျေ့ကၢခ်ကပ် လမ်းခရိလံ ခင်းမံးဝံကော့း။ ဂျးခင်းလမ်းခရိလံခေခေ ကမ်၊ မီးဂူခင်းယုတ၊ ကမ်၊မီးဂူခင်းဂျေ့၊လသ၊ ကမ်၊မီးခါး၊ ကမ်၊မီးဂူခင်းလွတ်း၊ ကမ်၊မီး ဂူခင်းလံး၊ ကမ်၊မီးဂူခင်းယိင်း။ ဂျးခင်း လမ်းခရိလံ ခေခေသူဂျးမီးတင်းသီင်းတင်း လူင် ပီခမ်ကၢခ်လီဝ်ခေင်ယဝံ။ ပေးသူလၢပ်းသီင်း၊ခေင်တင်း လမ်းခရိလံ ထိုင်သူ ပီခမ်လီဝံခိုင်း ကျ၊ပြဂျမ်၊ ဧလးခေတ၊ယူ၊ခင်းတၢင်းကၢခ်ခါမ်၊ကမူလ်၊ လွမ်းခေင်၊ဂတီ လမ်းခေခေကော့း။

Discussion: Baptized into Christ, clothed with Christ.

ဆွေးနွေးရန် = ခရစ်တော်၌ဗတ္တိဇံကိုခံ၏။ခရစ်တော်ကို
ယူတင်ဝတ်ဆောင်သောသူဖြစ်၏။
ကၢခ်တေလံးကုပ်၊လၢတ်း = ခါမ်၊ ပဝံတီလၢမ်၊ ခန်း လမ်းခရိလံ ခေခေပီခမ်ဂျေ့
ကၢခ်ကပ် လမ်းခရိလံ ခင်းမံးဝံကော့း။

Romans 6:3-4 Or don't you know that all of us who were baptized into Christ Jesus were baptized into his death? We were therefore buried with him through baptism into death in order that, just as Christ was raised from the dead through the glory of the Father, we too may live a new life.

ရောမဩဝါဒစာ ၆:၃-၄ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော် မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံ သောအားဖြင့်၊ ထိုသခင်နှင့် အတူသဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည်ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့်သေခြင်းမှထမြောက်တော်မူသည်နည်း တူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ကြသတည်း။

ရှမ်းမ ၆:၃-၄ လွင်၊သူ ကမ်၊ဂူ၊ လွင်း၊ကမ်၊တေး၊ ဂှမ်း၊လှိုင်း၊ကမ်၊ခမ်၊ကပ်၊ပပုံ၊တီ၊လမ်၊ ခမ်း၊ လင်း၊ယေ၊သူ၊ခရစ်၊ ခမ်၊လမ်း၊ခမ်၊ကပ်၊ပပုံ၊တီ၊လမ်၊ ခမ်း၊တင်း၊တံ၊မခမ်း၊လင်း၊ယပုံ ခမ်၊ဂှိုင်း။ ဂွမ်း၊ရှမ်း၊ခမ်၊လင်း၊ပိုင်း၊ကမ်၊ဂှမ်း၊လမ်း၊ခမ်၊ကပ် ပပုံ၊တီ၊လမ်၊ ခမ်း၊တင်း၊တံ၊မခမ်း၊ လင်း၊ခမ်၊ဂှမ်း၊လမ်း၊ခမ်၊တင်း၊ကမ်၊သင်း၊ဂျူ၊လင်း၊လူ၊လင်း၊ခမ်၊တင်း၊မခမ်း၊လင်း၊ကေး။ လွင်း၊ မခမ်း၊လမ်း၊ လှိုင်း၊ခမ်၊ကမ်၊လင်း၊ခရစ်၊လင်း၊လင်း၊တင်း၊တံ၊ခို၊ခမ်း၊လိမ်း၊ဂွမ်း၊ပိုင်း၊ဖင်း၊ တမ်း၊ခမ်း၊ပေး၊လင်း၊ခမ်၊ဂှမ်း၊ဂေး၊တေး၊လမ်း၊ပံ၊ဂေး၊ခမ်း၊ကမ်၊ခမ်း၊ခမ်း၊ခမ်း၊ခမ်း၊ခမ်း။

Discussion: Baptized into His death

ဆွေးနွေးရန် = အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြ၏
ကမ်၊တေး၊လမ်း၊ကပ်၊လတ်၊ = ခမ်၊တင်း၊ကမ်၊သင်း၊ဂျူ၊လင်း၊လူ၊လင်း၊ခမ်၊တင်း၊မခမ်း၊လင်း၊ ခမ်း၊တင်း၊ကမ်၊ခမ်၊ပပုံ၊တီ၊လမ်၊ခမ်၊ခမ်း၊ခမ်း။

Acts 22:16 And now what are you waiting for? Get up, be baptized and wash your sins away, calling on his name.

တမန်တော်ဝတ္ထု ၂၂:၁၆ ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍နေသနည်း။ ထလော့။ သခင်ဘုရားကိုပဋိနာပြုလျက်ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကိုဆေးကြောလော့ ဟုဆိုပါ၏။

ဝုတ်ထုတမာန်၊လင်း၊ ၂၂:၁၆ တေး၊လိင်၊ခမ်၊ဂေး၊ ရှိမ်း၊သင်၊ခမ်း၊ထိုင်း၊ခမ်း၊ယူ။ လင်း၊တေး။ ရှိမ်း၊ပထမ၊တီး၊ဗြူး၊ပီ၊ခမ်၊လင်း၊သေ၊ခမ်း၊ခမ်၊ကပ် ပပုံ၊တီ၊လမ်၊သင်း၊ပွတ်၊ ကပ်၊ပိုင်း၊ခမ်း၊တေး၊ တေး၊ခမ်း၊ခမ်း၊ခမ်း။

Discussion: Baptized and wash the sins away

ဆွေးနွေးရန် = ဗတ္တိဇံ ကိုခံ၍အပြစ်များကို ဆေးကြော၏။
ကမ်၊တေး၊လမ်း၊ကပ်၊လတ်၊ = ခမ်၊ကပ် ပပုံ၊တီ၊လမ်၊ခမ်း၊သင်း၊ပွတ်၊ ကပ်၊ပိုင်း၊ခမ်း။

Acts 2:37-39 When the people heard this, they were cut to the heart and said to Peter and the other apostles, “Brothers, what shall we do?” Peter replied, “Repent and be baptized, every one of you, in the name of Jesus Christ for the forgiveness of your sins. And you will receive the gift of the Holy Spirit.”

တမန်တော်ဝတ္ထု ၂:၃၇-၃၉ ထိုသူတို့သည်ကြားရလျှင်စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရု မှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍

တယောက်မျှမကြွင်း၊ယေရှုခရစ်၏နာမ၌ပတ္တိဇံကိုခံကြလော့။သို့ပြုလျှင်သန့်ရှင်းသော
ဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊
ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီး တို့နှင့်၎င်း၊ ဝေးသောသူတို့တွင်
ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်ဟု
ဟော၏။

ဝုတ်ထုတမာဇ်၊လဝ်း ၂:၃၇-၃၉ ခပ်လိုင်းခေခံ လံးငိခမ်းရွာမ်းခေခံသေယဝ်၊ မီးရှုဝ်
လုံကခမ်မံးဂ္ဂခမ်ခလးတွင်းထာမ် ပေ၊တရ တင်းတမာဇ်၊လဝ်းတၢင်၊ဂျေ့လိုင်းခေခံ
ခလးဝး၊- ပီးခွင့်ခပ်ကိုလ်း၊ ရှမ်းခးတေလံးဂြိုတ်းလိုဝ်ခေင်၊ဂြိုတ်ခး ဝးခေင်၊ခံ
ကျေး။ ပေ၊တရ ဂျေးလၢတ်းခလးဝး၊- ပုခမ်းလွင်းခေင်၊ဂြိုတ်တမ်းလွတ်းကပျိုတ်း
လိုင်သူခမ်းလုံလံးမံးလုံခလးခါမ်၊ကပ် ပပံ့တို့လၢမ်၊ ခမ်းခေ၊မၤလိုဝ်းသီင်လဝ်းယေ၊သု
ခရိလုံ ရှးဂျေ့ရှးဂုခမ်းတၢ။ ပေးဂြိုတ်းလိုဝ်ခေင်၊ခေခံလိုင် သူတမ်းလံးခါမ်၊ကပ်သူ
ကျေးလူးဝိလိုလ်း၊မူတ်းလၢင်၊လဝ်းကျေး။ လွင်းမခမ်းလမ်း ဂတို့လဝ်းခေခံလၢပ်းသီင်၊
ဂခမ်တင်းသူ ကိတ်၊တင်း လုတ်းလၢင်းသူတင်းဂုခမ်းကခမ်ဂံတင်းသီင်၊တင်းလုင်ကခမ်
ကြေးပီခမ်လဝ်းရှမ်းထၢ၊ဝရၤကြေး တမ်းရှုင်ကပ်ခေခံကျေး၊ ဝးခေင်၊ခံကျေး။

Discussion: Repent and baptized and be forgiven

ဆွေးနွေးရန် = အပြစ်လွတ်ရန် နောင်တရ၍ ယေရှုခရစ်၏နာမ၌ ပတ္တိဇံ ကိုခံကြလော့။
ကခမ်တေလံးဂုပ်၊လၢတ်း = ပုခမ်းလွင်းခေင်၊ဂြိုတ်တမ်းလွတ်းကပျိုတ်းလိုင် ခမ်းလုံလံး
မံးလုံခလးခါမ်၊ကပ် ပပံ့တို့လၢမ်၊ ခမ်းခေ၊မၤလိုဝ်းသီင်လဝ်းယေ၊သုခရိလုံ။

Acts 2:41 Those who accepted his message were baptized, and about three thousand were added to their number that day.

တမန်တော်ဝတ္ထု ၂:၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ပတ္တိဇံ ကိုခံ၍၊
ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။

ဝုတ်ထုတမာဇ်၊လဝ်း ၂:၄၁ ခပ်လိုင်းကခမ်ကပ်ရွာမ်းခေခံ သို့၊လုံလီလီငါမ်းငါမ်း
ခေခံကျေး ခါမ်၊ကပ် ပပံ့တို့လၢမ်၊ ကျေး။ ခမ်းဝခမ်းခေခံ ခေပံ့ကခမ်၊ဂုခမ်း
ကခမ်ခပ်းမး မီးသၢမ်ဂြိုင်လမ်လမ်ကျေး။

Discussion: Accept the message and baptized by Apostles.

ဆွေးနွေးရန် = သတင်းတရားကိုနှလုံးသွင်း၍ ပတ္တိဇံ ကိုခံယူ၏။
ကခမ်တေလံးဂုပ်၊လၢတ်း = ကပ်ရွာမ်းခေခံ သို့၊လုံလီလီငါမ်းငါမ်းခလး ခါမ်၊ကပ်
ပပံ့တို့လၢမ်၊ ကျေး။

Acts 8:12-13 But when they believed Philip as he preached the good news of the kingdom of God and the name of Jesus Christ, they were baptized, both men and women. Simon himself believed and was baptized.

တမန်တော်ဝတ္ထု ၈:၁၂-၁၃ ဖိလိပ္ပသည် ဘုရားသခင်၏နိုင်ငံတော်နှင့်၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်းစပ်ဆိုင်သောဧဝံဂေလိတရားကိုဟောပြော၍ထိုသူတို့သည်ယုံကြည်သော အခါ၊ယောက်ျားမိန်းမတို့သည်ဗတ္တိဇံကိုခံကြ၏။ရှိမှန်သည်လည်းကိုယ်တိုင်ယုံကြည်သည် ဖြစ်၍ဗတ္တိဇံကိုခံပြီးမှဖိလိပ္ပထံ၌မှီဝဲဆည်းကပ်သဖြင့်၊ထူးဆန်းသောတန်ခိုးကြီးသောနိမိတ် လက္ခဏာများကိုမြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။

ဝုတ်ထုတမာဇ်၊လဝ်း ၈:၁၂-၁၃ မိုဝ်းကဆ်ခပ်ယုမ်၊မာတ်းကဆ် ဗေလိပုံပုဂျေးလၢတ်း ကြးသတၢင်းသိုဝ်းပျှေ၊ကဆ်လၢပ်းသီင်၊ဂဆ်တင်းမိုဝ်းဗြေးပီဆ်လဝ်းကိတ်၊တင်းခေ၊မ၊ လိုဝ်းသီင် လဝ်းယေ၊သု ခဆ်လိုင် လိမ်ယိင်းလိမ်လံးခမ်ခေ၊ခမ်၊ကပ်ပပုံတိုလၢမ်၊ ကေး။ သိမုဆ်၊ ဂေးယုမ်၊မာတ်းလေး၊ ခမ်၊ကပ်ပပုံတိုလၢမ်၊ယဝ်လင်၊ ယု၊လူလ်း ဂဆ်တင်း ဗေလိပုံပု သေယဝ် လံးဂုဆ်တဆ်းခွင်းကဆ်လၢတ်၊လံး ကိတ်၊တင်း ခေမိတ်း လတ်းခေ၊ကဆ်ယု၊ခေ၊တင်းလံးကဆ် ဗေလိပုံပု ဂြိတ်းလိုဝ်းခဆ်လေး၊ ဂွင်လုံခေ၊ လူင်လၢင်ကေး။

Acts 8:36-38 As they traveled along the road, they came to some water and the eunuch said, “Look, here is water. Why shouldn’t I be baptized?” And he gave orders to stop the chariot. Then both Philip and the eunuch went down into the water and Philip baptized him.

တမန်တော်ဝတ္ထု ၈:၃၆-၃၈ ထိုသို့လမ်း၌သွားကြစဉ်ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံ မခံစေခြင်းငှါ မည်သည့်အကြောင်း ဆီးတားပါ သနည်းဟုပြောဆိုလျှင်ဖိလိပ္ပက၊သင်သည်စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင်ခံရသည်ဟုဆို လေ၏။အမတ်ကလည်း၊ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊ ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပသည် ထိုအမတ် နှင်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ကိုပေး၏။

ဝုတ်ထုတမာဇ်၊လဝ်း ၈:၃၆-၃၈ ခင်းမိုဝ်းကဆ် ခပ်ယင်းတိုဂ်းလွမ်းတၢင်းခွ၊ယု၊ခဆ် ခပ်ဂွတ်းထိုင်ဂး၊တီးကဆ်မီးခမ်ခေ၊ခမ်၊လေး၊ကမာတ်းလူင်ဂေး၊လၢတ်းဝး၊- တူလ်းလူ။ တီးခေမီးခမ်ခေ၊ခမ်၊ကေး။ ခင်၊ဂိုဝ်ဂပ်တတ်းလံး၊ခမ်၊ကပ်ပပုံတိုလၢမ်၊ခဆ် တတ်းမီးလွင်း တၢင်းဂး၊သင် ကဆ်တေဂုမ်၊တၢပ်းခေ၊ခမ်၊ခပ်၊ ဝး၊ခင်၊ခမ်သေယဝ်၊ ပခမ်ကမိတ် ဂြိးလေး၊ရထူးဂိုတ်းသင်းယဝ်လင်၊ ဗေလိပုံပု ကိတ်၊တင်းကမာတ်းလူင်ခဆ် လူင်းခွ၊ ဂး၊ခင်းခမ်သေလေး၊ ဗေလိပုံပု ပခမ်ပပုံတိုလၢမ်၊တီးမခင်းကေး။

Discussion: Believed and baptized immediately.
ဆွေးနွေးရန် = ယေရှုခရစ်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို ယုံကြည်၍ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ခံယူ၏။
ကဆ်တေလံး၊ကပ်၊လၢတ်း = ယုမ်၊မာတ်း၊ဂုပု၊ကပ်သေယဝ် ခမ်၊ကပ်ပပုံတိုလၢမ်၊ဂမ်း လိင်ကေး။

Acts 18:7-8 Then Paul left the synagogue and went next door to the house of Titus Justus, a worshiper of God. Crispus, the synagogue ruler, and his entire household believed in the Lord; and many of the Corinthians who heard him believed and were baptized.

တမန်တော်ဝတ္ထု ၁၈:၇-၈ ထိုအရပ်မှထွက်၍ ဘုရားသခင်ကိုကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏အိမ်သို့သွား၏။ ထိုအိမ်သည်တရားစရပ်နှင့်စပ်လျက်ရှိသတည်း။ ကရိပ္ပူ အမည်ရှိသောတရားစရပ်မှူးသည်မိမိအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွသခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန်သုပြည်သားအများတို့သည်လည်းယုံကြည်၍ ဗတ္တိဇံ ကိုခံကြ၏။

ဝုတ်ထုတမာဇ်၊လဝ်; ၁၈:၇-၈ မခင်းကွန်၊သေဂျးခင်းတီးခေခင်းလေး; ဂျးဂျးတီးဂျိုးခင်း ဂျေးခိုင်;ကခင်လံးလိုင်;ဝျး၊ ယုတ်တု၊ ကခင်ဂုင်းဂျှံ၊ ဖြေးပီခင်လဝ်;ခေခင်းကျေး။ ဂျိုးခင်းခေခင်းလဝ်;ဂခင်တင်းလရွပ်;ဂျေးတြေးကျေး။ ဂရိပ္ပူ ကခင်ပီခင်ခေ၊လရွပ်;ဂျေးတြေး ကိန်၊တင်းဂျိုးခင်းဂျိုးခင်းယေးမခင်းတင်းသီင်းတင်းလူင်လိုင်;ခေခင်းယုမ်၊မတ်; လဝ်;ဖြေးကျေး။ ဂျိုးခင်းဝိုင်းဂျေးရီခင်၊ထု ခေခင်းဂျေးထွမ်၊ငါခင်းသေယဝ်ယုမ်၊မတ်; ခေလ; ခါမ်၊ကပ်ပပုံတို့လၢမ်၊ ကျေး။

Discussion: Believed and baptized by Paul.

ဆွေးနွေးရန် = တရားစရပ်မှူးနှင့်မိမိအိမ်သူအိမ်သားအားလုံး သခင်ဘုရားကိုယုံကြည်၍ ဗတ္တိဇံ ကိုခံကြ၏။

ကခင်တေလံး;ကုပ်၊လၢတ်; = ခေ၊လရွပ်;ဂျေးတြေး ကိန်၊တင်း ဂျိုးခင်းဂျိုးခင်းဂျိုးခင်း ယေးမခင်း ယုမ်၊မတ်;ခေလ;ခါမ်၊ကပ် ပပုံတို့လၢမ်၊ ကျေး။

Acts 16:13-15 On the Sabbath we went outside the city gate to the river, where we expected to find a place of prayer. We sat down and began to speak to the women who had gathered there. One of those listening was a woman named Lydia, a dealer in purple cloth from the city of Thyatira, who was a worshiper of God. The Lord opened her heart to respond to Paul’s message. When she and the members of her household were baptized, she invited us to her home. “If you consider me a believer in the Lord,” she said, “come and stay at my house.” And she persuaded us.

တမန်တော်ဝတ္ထု ၁၆:၁၃-၁၅ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသောမိန်းမတို့အား ဟောပြောကြ၏။ ထိုအခါ နီမောင်းသောအထည်အလိပ်ကိုရောင်းသော သွားတိရဲမြို့သူ လုဒီ အမည်ရှိသောမိန်းမတစ် ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊ တရားနာစဉ်တွင်ပေါလုဟောပြောသောအရာကိုမှီခိုဆည်းကပ်စေခြင်းငှါသူ၏စိတ်နှလုံးကို သခင်ဘုရားဖွင့်တော်မူ၏။ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကိုခံပြီးမှ၊ ကျွန်မသည်သခင်ဘုရား၌အမှန်ယုံကြည်သည်ကိုသင်တို့သည်ထင်မှတ်လျှင်၊ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကိုအနိုင် သွေးဆောင်လေ၏။

ဝုတ်ထုတမာန်,လဝ်; ၁၆:၁၃-၁၅ ခင်းဝခင်းဂမ်သိခင် ဂှင်းကွက်,ဂျးခွက်;ဗန်းတူဝိုင်း
 ဂျး,လူးတီးဂိုမ်းဗင်,ခမ်ဂွင်း တီးကခင်ယမ်းမီးလဂွပ်;သူးတွင်းခခေ်သေယဝ်ဂှင်းခင်း
 ဗလ; ဂျေးလတ်;တီးခမ;ယိုင်းကခင်လူကခင်တုမ်ခခေ်ယူ,လှိုင်းခခေ်ဂေး;။
 မှိုင်းခခေ် ခမ;ယိုင်းကခင်လံ;လှိုင်း လုတိ။ ကခင်ပီခင်ဂူခင်းဝိုင်း သျှ,တိရေ,၊ ကခင်ခံ
 ခုင်းလိင်းကခင်လိင်းခွင်,၊ ကခင်ပီခင်ဂေးကခင်ဂှင်းဂှ်,ဗြေးပီခင်လဝ်;ခခေ်ဂေးခိုင်း;၊
 ထွမ်,ငိခင်းကပ်တြးဗလ; လဝ်;ဗြေးဗုလှ်,ဂှ်လှ်မခင်း ဂှ်;မခင်းကိင်ပိုင်းဂှ်ပုတင်းကပ်
 တင်းကခင် ပေးလု ဂျေးလတ်;ခခေ်ဂေး;။ မခင်း ကိတ်,တင်းဂူခင်းဂှိုခင်းဂူခင်းယေး
 မခင်း ခမ်,ကပ်ပပုတိလမ်,သေယဝ်ဗိတ်ပင်းဂှင်းဗလ;ဝျး;။ ပေးသူလဝ်;မတ်;ဂပ်
 ချးပီခင်ဂူခင်းယုမ်,မတ်;လဝ်;ဗြေးယဝ်လှိုင် မးလှိုင်းသင်းတီးဂှိုခင်းဂပ်ချးသေဂမ်းချး;၊
 ဝျးခေ်ဂေး;။

Discussion: First woman and family believed and baptized by Paul.
 ဆွေးနွေးရန် = လုဒိ အမည်ရှိသောမိန်းမသည်ယုံကြည်၍သူနှင့်အိမ်သူအိမ်သားအား
 လုံး ဗတ္တိဇံ ကိုခံ၏။
 ကခင်တေလံ;ဂုပ်,လတ်; = လုတိ ကိတ်,တင်းဂူခင်းဂှိုခင်းဂူခင်းယေးမခင်းယုမ်,မတ်;
 ဗလ;ခမ်,ကပ်ပပုတိလမ်, ဂေး;။

Acts 16:31-33 They replied, "Believe in the Lord Jesus, and you will be saved - you and your household." Then they spoke the word of the Lord to him and to all the others in his house. At that hour of the night the jailer took them and washed their wounds; then immediately he and all his family were baptized .

တမန်တော်ဝတ္ထု ၁၆:၃၁-၃၃ ထိုသူတို့ကလည်း၊ သခင်ယေရှု ခရစ်ကို ယုံကြည်လော့။
 ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်
 ဟုပြောဆိုလျက်၊ ထိုသူတို့မှစ၍သူ၏အိမ်၌ရှိသမျှသောသူတို့အား သခင်ဘုရား၏နှုတ်
 ကပတ်တရားတော်ကိုဟောကြ၏။ထိုည၌အချိန်နာရီ၌ပင်၊ထောင်မှူးသည် ပေါလုနှင့်သီလ
 တို့ကိုယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံ
 ကိုချက်ခြင်းခံလေ၏။

ဝုတ်ထုတမာန်,လဝ်; ၁၆:၃၁-၃၃ ခပ်ဂေးလတ်;ဗလ;ဝျး;။- ယုမ်,မတ်;
 လဝ်;ယေး,သုခရိလှ် တျ။ ပေးဂှိုတ်;လှိုင်ခင်,ခခေ်လှိုင် မှ်း ကိတ်,တင်းဂူခင်း
 ဂှိုခင်းဂူခင်းယေးမှ်း တန်းဂှိုတ်;ထိုင်တင်းကခင်ဗဂ,ချွတ်;ကပ်ဂေး;၊ ဝျးခင်,ခေ်ဗလ;၊
 ဂျေးလတ်;ခေ်ဂပတ်;တြးလဝ်;ဗြေးပခင်တီးမခင်း ကိတ်,တင်း ဂူခင်းဂျးကခင်မီးယူ,
 ဂျးခင်းဂှိုခင်းမခင်းလှိုင်းခခေ်ဂေး;။ ခင်းခိုင်,ခေ်,ရီး,ခိုခင်းခခေ် မခင်းသုတ်;ပွတ်;ဂှိုခင်း
 တီး ပေးလု တင်း သီ,လ သေယဝ် မခင်းကိတ်,တင်းဂူခင်းဂှိုခင်းဂူခင်းယေးမခင်း
 တင်းသီင်းတင်းလှိုင် ခမ်,ကပ်ပပုတိလမ်, ဂမ်းလိင်ဂေး;။

Discussion: Jailer and his family believed and baptized by Paul.
 ဆွေးနွေးရန် = ထောင်မှူးနှင့် သူ၏အိမ်၌ရှိသမျှသောသူတို့ ဗတ္တိဇံ ကိုယုံကြ၏။

ကဆံတေလံးကုပ်,လတ်း; = ညးပွဲထွင်, ကိတ်,တင်း ဂုဏ်းဂိုဏ်းမဆင်းတင်းသီင်း;
ခါမ်,ကပ်ပံတိုလါမ်, ကေး;။

Acts 10:44-48 While Peter was still speaking these words, the Holy Spirit came on all who heard the message. The circumcised believers who had come with Peter were astonished that the gift of the Holy Spirit had been poured out even on the Gentiles. For they heard them speaking in tongues and praising God. Then Peter said, “Can anyone keep these people from being baptized with water? They have received the Holy Spirit just as we have.” So he ordered that they be baptized in the name of Jesus Christ. Then they asked Peter to stay with them for a few days.

တမန်တော်ဝတ္ထု ၁၀:၄၄-၄၈ ထိုစကားကိုမြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာ ရသောသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။ တပါးအမျိုးသားတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးကိုသွန်းလောင်းသော ကြောင့်၊ အရေဖျားလှီးခြင်းကိုခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍၊ဘုရားသခင်ကိုချီးမွမ်းသည်ကိုကြားကြလေ ၏။ ထိုအခါ ပေတရုကငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှါအဘယ်သူသည်ရေကိုမြစ်တားနိုင်သနည်းဟုဆိုလျက်၊ဘုရားသခင်၏ နာမ၌ဗတ္တိဇံကိုခံစေမည်အကြောင်းစီရင်လေ၏။ ထိုနောက်မှပေတရုသည်ကာလအတန် အရာနေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။

ဝုတ်ထုတမာဆံ,လပ်း; ၁၀:၄၄-၄၈ ခင်းမိုဝ်းကဆံ ပေ,တရု ကေး;လတ်း;ခါမ်းလှိုင် ခင်,ခဆံယူ,ခဆံလှိုင် ဝိလှိုင်,မုတ်းလင်,လပ်း; ချူးလှိုင်မးဂး;ခိုင်ခပ်တင်းသီင်း; တင်းလှိုင် ကဆံထွမ်,ငါမ်းဆုဂ်ပဂတ်း;တြးလပ်း;ယူ,လှိုင်ခဆံကေး;။ ခပ်လှိုင်ကဆံ ခါမ်,တင်းကဆံထိုင်ဂိုမ်း ကဆံပီခင်ဂုဏ်းယုမ်,မတ်း; ကဆံလွမ်း ပေ,တရု မးလှိုင်; ခဆံ မိုဝ်းကဆံခပ်ဂုဏ် ဂုဏ်းတင်,လှိုင်တင်,ခိုင်းလံး;ဂုပံခါမ်,ကပ် တင်းကဆံ သူ့ဂေး;လူးဝိလှိုင်,မုတ်းလင်,လပ်း; သွမ်းလေး,ဂး;ခိုင်ခပ်ခဆံလှိုင် ခပ်မီးတင်း ကဆံခင်ခေး,လှိုင်လင်ကေး;။ လွင်းမဆင်းလမ်း ခပ်လံး;ငါမ်း ခပ်လှိုင်ခဆံကပ်တင်း ခါမ်းဖေး,သု,ဂူးလှိုင်ဂူးပိုင်သေလေး;ယွင်း;ယေး;ဗြေးပီခင်လပ်း;ခဆံကေး;။ မိုဝ်းခဆံ ပေတရု လတ်း;လေး;ဝး;၊- ခင်,ဂိုဝ်ခပ်လှိုင်ကဆံလံး;ခါမ်,ကပ်ဝိလှိုင်,မုတ်းလင်, လပ်း; မိုခင်လှိုင်ခင်,ဂုမ်းခင်တမ်းကမ်,လံး;ခါမ်,ကပ် ပံတိုလါမ်,ခင်းခမ် လှိုင် ညးလှိုင်တမ်းဂုမ်း;တပ်း;ခဂုခမ်ခပ်လံး;၊ ဝး;ခင်,ခမ် သေယပ် ဂူး;ခပ်လံး;ခါမ်,ကပ် ပံတိုလါမ်, ခင်းခေး,မုလှိုင်;သီင်းလပ်း;ယေး,သုခရိလှိုင်ကေး;။ လိုခင်းခဆံခပ်ယွမ်းဂူး; ပေ,တရု ယူ,တီး;ခဆံဂုမ်ဂိုင်းဂိုင်းကေး;။

Discussion: Water baptism after receiving Holy Spirit.

ဆွေးနွေးရန် = ကြားနာရသောသူအပေါင်းတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကို

ခံရ၏။ နောက်မှ ဗတ္တိဇံ ကိုပေး၏။
ကန်တေလံးကုပ်,လတ်း = ဝိလိုရ်,မုတ်းလင်,လင်; သွမ်းလေး,ဂျးခိုင်ခင်လှိုင်း
ကန်ထွမ်,ငိမ်းဆုဂ်ပတ်းတြးလင်းယူ,ဆဆ်ကျေး။
လိုမ်းဆဆ်လင်, ခင်ခါမ်,ကပ်ပံ့တီလမ်,ခင်းဆမ်ကျေး။